

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ

အမှတ် ၂၃၈ / ၂၀၂၁

၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်)

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့်လုပ်ငန်းများ၏ စီးပွားရေးသက်ရောက်မှုများအပေါ် “အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan)” နှင့်အညီ အကောင်အထည်ဖော် ကုစားပေးနိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဆိုင်ရာအမိန့် (နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်၊ ၁/ ၂၀၂၀) အပိုဒ် ၅ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်၊ အကျိုးသက်ရောက်စေခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

- ၁။ ဤလုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာအမိန့်နှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ ဟုခေါ်တွင်စေရမည်။
- ၂။ ဤလုပ်ထုံးလုပ်နည်းများသည် ၂၀၂၀ - ၂၀၂၁ စည်းကြပ်နှစ်အတွက် အကျိုးသက်ရောက်စေရမည်။
- ၃။ ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသော စကားရပ်များသည် ဝင်ငွေခွန်ဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတို့တွင် ဖော်ပြထားသည့် အဓိပ္ပာယ်အတိုင်း အကျိုးသက်ရောက်စေရမည်။
- ၄။ အားလုံးတစ်ပေါင်းတည်း ကျော်လွှားခြင်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19

Economic Relief Plan) ၏ ပန်းတိုင် ၂၊ လုပ်ငန်းအစီအစဉ် ၂.၁.၅ ပါအခွန်ဆိုင်ရာခန့်ခွဲခွင့်များ (Tax Credits) အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသည့် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေဆိုင်ရာအမိန့်ပါ အခွန်ဆိုင်ရာဖြေလျော့မှုနှင့် ခံစားခွင့်များကို လိုက်နာကျင့်သုံး ဆောင်ရွက်ရာတွင် ရှင်းလင်းမှုရှိစေရန်နှင့် တစ်ပြေးညီဖြစ်စေရန်အလို့ငှာရည်ရွယ်၍ ဤလုပ်ထုံး လုပ်နည်းအား ထုတ်ပြန်ခြင်းဖြစ်သည်။

အခန်း (၂)

ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ အပေါ် ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်

၅။ (က) “ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ” ဆိုသည်မှာ အောက်ဖော်ပြပါ ကိစ္စရပ်

တစ်ခုခုကြောင့် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် ယင်းဝင်ငွေနှစ်မတိုင်မီကပ်လျက် ရှိသော ဝင်ငွေနှစ် (ယခင်နှစ်) ထက် ပိုမိုပေးချေရသည့် လုပ်ခ၊ လစာ ကိုဆိုသည် -

(၁) ယခင်နှစ်နှင့် တူညီသော ဝန်ထမ်းဦးရေရှိ ဝန်ထမ်းများ၏ လုပ်ခ၊ လစာများ အား တိုးမြှင့်ပေးခြင်းကြောင့် လုပ်ခ၊ လစာစရိတ် မြင့်တက်ခြင်း၊

(၂) ဝန်ထမ်းအင်အား တိုးချဲ့ခြင်းကြောင့် လုပ်ခ၊ လစာစရိတ် မြင့်တက်ခြင်း။

(ခ) “ပြန်အမ်းငွေရပိုင်ခွင့် မရှိသည့် အခွန်ခန့်ခွဲခွင့်” ဆိုသည်မှာ အခွန်တာဝန်ကို လျော့ ကျစေရန်အလို့ငှာ ပေးဆောင်ရန်အခွန်သုညဖြစ်သည့် ပမာဏအထိကို ခန့်ခွဲခြင်းဖြင့် ခြင်းဖြစ်ပြီး ပိုငွေအပေါ် ပြန်အမ်းငွေအား တောင်းခံခြင်း၊ အခြားအခွန်အမျိုးအစား များတွင် ခန့်ခွဲခြင်းနှင့် နောက်နှစ်များသို့ ဆက်လက်သယ်ဆောင်ခန့်ခွဲခြင်း မပြု နိုင်သည့်အခွန်ခန့်ခွဲခွင့်ကိုဆိုသည်။

အခွန်ခန့်ခွဲခြင်းပြုသည့်ပမာဏ

၆။ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသောပမာဏ အား အခွန်ခန့်ခွဲခြင်းအဖြစ် ခွင့်ပြုမည် ဖြစ်ပါသည်။

တစ်ပြေးညီ ကျင့်သုံးရန် သတ်မှတ်ချက်များ

၇။ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ ပမာဏအား တွက်ချက်ရာတွင် ဝင်ငွေနှစ်တစ်နှစ် အတွက် စာရင်းပြုစုသည့်ကာလသည် သာမန်အားဖြင့် ၁၂ လ ကာလ ဖြစ်သော်လည်း နှိုင်းယှဉ်ရ မည့်ဝင်ငွေနှစ်၏ လအရေအတွက်ချင်းတူညီခြင်းမရှိပါက ထပ်တိုးပေးချေရသည့်ပမာဏအား လ အရေအတွက်အပေါ် အခြေခံ၍ တွက်ချက်ရမည်။

၈။ သမဝါယမနှင့် ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၎င်းတို့၏ ဝင်ငွေနှစ်အား နိုင်ငံတော်၏ ဘဏ္ဍာရေးနှစ်နှင့်အညီတစ်ပြေးညီ ပြောင်းလဲသတ်မှတ်ခဲ့ ခြင်းဖြစ်ရာ ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ် မတိုင်မီကပ်လျက်ရှိသောဝင်ငွေနှစ် (၂၀၁၉ ဝင်ငွေနှစ်) သည် ၆ လ တာကာလဖြစ်သဖြင့် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ ပမာဏကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ရမည် -

$$\frac{\text{ထပ်တိုးပေးချေရသည့်လုပ်ခ၊ လစာပမာဏ}}{\text{လစာပမာဏ}} = \frac{[(၂၀၁၉ - ၂၀၂၀ \text{ ဝင်ငွေနှစ်အတွက် စုစုပေါင်းလစာ}) - (၂ \times ၂၀၁၉ \text{ ဝင်ငွေနှစ်အတွက် စုစုပေါင်းလစာ})]}{\text{လစာပမာဏ}}$$

၉။ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာအတွက် အခွန်ခန့်ခွဲခြင်းအား ခွင့်ပြုခြင်းကြောင့် ပြန် အမ်းငွေပေါ်ပေါက်နိုင်ပါက အဆိုပါ ခန့်ခွဲခြင်းအား အပြည့်အဝခွင့်ပြုခြင်းမပြုဘဲ ပေးဆောင်ရန် အခွန်သုညဖြစ်သည့် ပမာဏအထိကိုသာ ခန့်ခွဲပြုရမည်။ သို့ရာတွင် ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့သည့်ဝင်ငွေခွန် ပိုမိုခြင်းဖြစ်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့်အညီ ပြန်အမ်း ငွေထုတ်ပေးရမည်။

၁၀။ ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခြင်းဖြစ်သောကြောင့် ပြန်အမ်းငွေအား တောင်းခံ ခြင်း၊ အခြားအခွန်အမျိုးအစားများတွင် ခန့်ခွဲခြင်းနှင့် နောက်နှစ်များသို့ ဆက်လက်သယ်ဆောင် ခန့်ခွဲခြင်း မပြုရ။

၁၁။ ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခြင်းကို ယခင်နှစ်က သယ်ဆောင်လာသည့် ပြန်အမ်း ငွေခန့်ခွဲခြင်း၊ ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့သည့် ကြိုတင်ဝင်ငွေခွန်တို့အား ခန့်ခွဲခြင်းမပြုမီ ဦးစွာခန့်ခွဲရမည်။

၁၂။ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာအပေါ် ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် တွက်ချက်မှုကို အောက်ဖော်ပြပါနမူနာဖြစ်စဉ်များဖြင့် ရှင်းလင်းဖော်ပြပါမည် -

အခွန်ခုနှိမ်ခွင့်ပြုခြင်းဆိုင်ရာ နမူနာပုံစံနှင့် တွက်ချက်မှုများ

(က) ဖြစ်စဉ် (၁) ။ ကုမ္ပဏီ "A" သည် ၂၀၁၈ - ၂၀၁၉ ဝင်ငွေနှစ်တွင် လုပ်ခ၊ လစာ စရိတ် ကျပ်သိန်း ၄၀၀ ကျခံခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် လုပ်ခ၊ လစာ စရိတ် ကျပ် သိန်း ၇၀၀ ကျခံခဲ့သည်ဆိုပါစို့။ ထိုအခါ ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် ထပ်တိုးပေး ချေရသော လုပ်ခ၊ လစာ စရိတ် ကျပ်သိန်း ၃၀၀ အတွက် ပြန်အမ်းငွေရပိုင်ခွင့်မရှိ သည့် အခွန်ခုနှိမ်ခွင့် ၁၀ ရာခိုင်နှုန်း (၃,၀၀၀,၀၀၀ ကျပ်) ကို ခုနှိမ်ခွင့်ရရှိမည် ဖြစ်ပါသည်။ ထိုကုမ္ပဏီ "A" သည် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ် အတွက် အသားတင်အမြတ် ကျပ်သိန်း ၅,၀၀၀ ရရှိပြီး ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်မှာ ကျပ်သိန်း ၈၀၀ ဖြစ်သည်ဆိုပါစို့။ ထိုကုမ္ပဏီ "A" ၏ အသားတင်ပေးဆောင်ရန်အခွန်ကို အောက်ပါအတိုင်းတွက်ချက်ရပါမည် -

အသားတင်အမြတ်		၅၀၀,၀၀၀,၀၀၀	ကျပ်
ကျသင့်ဝင်ငွေခွန် (၂၅%)		၁၂၅,၀၀၀,၀၀၀	ကျပ်
(နုတ်)			
ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့်	(-)	၃,၀၀၀,၀၀၀	ကျပ်
အခွန်ခုနှိမ်ခွင့် (၁၀%)			
ပေးဆောင်ရန်အခွန်		၁၂၂,၀၀၀,၀၀၀	ကျပ်
ယခင်နှစ်မှသယ်ဆောင်လာသည့်		xxxxxxxx	ကျပ်
ပြန်အမ်းငွေခုနှိမ်ခွင့် (ရှိလျှင်)			
ပေးဆောင်ခဲ့ပြီးသည့်ဝင်ငွေခွန်/	(-)	၈၀,၀၀၀,၀၀၀	ကျပ်
ကြိုတင်ဝင်ငွေခွန်(ရှိလျှင်)			
အသားတင်ပေးဆောင်ရန်အခွန်/ ပြန်အမ်းငွေ		၄၂,၀၀၀,၀၀၀	ကျပ်

(ခ) ဖြစ်စဉ် (၂) ။ ကုမ္ပဏီ “B” သည် ဖြစ်စဉ် (၁) ပါ ကုမ္ပဏီ “A” နည်းတူ အခွန် ခုနှိမ်ခွင့် ကျပ်သိန်း ၃၀ ရရှိသည်ဆိုပါစို့။ ထိုကုမ္ပဏီ “B” သည် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်အတွက် အသားတင်အမြတ် ကျပ်သိန်း ၁၀၀ ရရှိပြီး ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့ပြီးသည့်ဝင်ငွေခွန်မရှိဟု ဆိုပါစို့။ ထိုကုမ္ပဏီ “B” ၏ အသားတင် ပေးဆောင်ရန်အခွန်ကို အောက်ပါအတိုင်းတွက်ချက်ရပါမည်-

အသားတင်အမြတ်	၁၀,၀၀၀,၀၀၀	ကျပ်
ကျသင့်ဝင်ငွေခွန် (၂၅%) (နုတ်)	၂,၅၀၀,၀၀၀	ကျပ်
ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် (၁၀%)	(-) *၂,၅၀၀,၀၀၀	ကျပ်
ပေးဆောင်ရန်အခွန်	၀	
ယခင်နှစ်မှသယ်ဆောင်လာသည့်	xxxxxxxx	ကျပ်
ပြန်အမ်းငွေခုနှိမ်ခွင့် (ရှိလျှင်)		
ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်/ ကြိုတင်ဝင်ငွေခွန် (ရှိလျှင်)	xxxxxxxx	ကျပ်
အသားတင်ပေးဆောင်ရန်အခွန်/ ပြန်အမ်းငွေ	၀	

ရှင်းလင်းချက် ။ အခွန်ခုနှိမ်ခွင့် ၃,၀၀၀,၀၀၀ ကျပ်သည် ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့်ဖြစ်သည့်အတွက် ပေးဆောင်ရန်အခွန် သုညပမာဏအထိဖြစ်သည့် *၂,၅၀၀,၀၀၀ ကျပ် အထိကိုသာ ခုနှိမ်ခွင့်ရရှိမည်ဖြစ်ပြီး ပိုငွေ ၅၀၀,၀၀၀ ကျပ်ကို ပြန်အမ်း ငွေရရှိမည်မဟုတ်ပါ။

(ဂ) ဖြစ်စဉ် (၃) ။ ကုမ္ပဏီ “C” သည် ဖြစ်စဉ် (၁) ပါ ကုမ္ပဏီ “A” နည်းတူ အခွန် ခုနှိမ်ခွင့် ကျပ်သိန်း ၃၀ ရရှိသည်ဆိုပါစို့။ ထိုကုမ္ပဏီ “C” သည် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်အတွက် အသားတင်အမြတ် ကျပ်သိန်း ၁,၀၀၀ ရရှိပြီး ဝင်ငွေခွန်ဥပဒေ အရပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်မှာ ကျပ်သိန်း ၂၆၀ ဖြစ်သည်ဆိုပါစို့။ ထိုကုမ္ပဏီ “C” ၏ အသားတင်ပေးဆောင်ရန်အခွန်ကို အောက်ပါအတိုင်းတွက်ချက်ရပါမည်-

အသားတင်အမြတ်		၁၀၀, ၀၀၀, ၀၀၀	ကျပ်
ကျသင့်ဝင်ငွေခွန် (၂၅%)		၂၅,၀၀၀,၀၀၀	ကျပ်
(နုတ်)			
ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့် (၁၀%)	(-)	၃,၀၀၀,၀၀၀	ကျပ်
ပေးဆောင်ရန်အခွန်		၂၂,၀၀၀,၀၀၀	ကျပ်
ယခင်နှစ်မှသယ်ဆောင်လာသည့် ပြန်အမ်းငွေခုနှိမ်ခွင့် (ရီလျှင်)		xxxxxxxx	ကျပ်
ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်/ ကြိုတင်ဝင်ငွေခွန် (ရီလျှင်)	(-)	၂၆,၀၀၀,၀၀၀	ကျပ်
အသားတင်ပေးဆောင်ရန်အခွန်/ ပြန်အမ်းငွေ		၄,၀၀၀,၀၀၀	ကျပ်

ရှင်းလင်းချက် ။ ပေးဆောင်ရန်အခွန်သည် ကျပ်သိန်း ၂၂၀ ဖြစ်ပြီး ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်မှာ ကျပ်သိန်း ၂၆၀ ဖြစ်သဖြင့် ကုမ္ပဏီသည် ပြန်အမ်းငွေ ကျပ်သိန်း ၄၀ ကို ရရှိမည် ဖြစ်ပါသည်။

အခန်း (၃)

ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာအပေါ် အသုံးစရိတ်အဖြစ် တိုးမြှင့်နုတ်ပယ်ခွင့်ပြုခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်

၁၃။ ဤအခန်းပါ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ ဆိုသည်မှာ အထက်အပိုဒ် ၅ အပိုဒ်ခွဲ (က) တွင် ဖော်ပြထားသည့် အဓိပ္ပာယ်အတိုင်း အကျိုးသက်ရောက်စေရမည်။

တိုးမြှင့်နုတ်ပယ်ခွင့်ပြုသည့်အသုံးစရိတ်ပမာဏ

၁၄။ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာပမာဏ စုစုပေါင်း၏ ၁၂၅ ရာခိုင်နှုန်း နှင့်ညီမျှသော ပမာဏအား စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုမည် ဖြစ်ပါသည်။ ဥပမာ ၂၀၁၈ - ၂၀၁၉ ဝင်ငွေနှစ် အတွက် အခွန်ထမ်းတစ်ဦး၏ လုပ်ခ၊ လစာ ပေးချေမှုစရိတ်သည် ကျပ် သိန်း ၁၀၀ ဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် ကျပ် သိန်း ၂၀၀ ပေးချေခဲ့ရပါသည်။ အဆိုပါ အခွန်ထမ်းအနေဖြင့် ယခင်နှစ် ထက် ပိုမိုကုန်ကျပေးချေခဲ့သည့် လုပ်ခ၊ လစာ ကျပ်သိန်း ၁၀၀ ၏ ၁၂၅ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁၂၅ သိန်း ကို ဝင်ငွေမှ စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုမည်ဖြစ်ပါသည်။ ထို့ကြောင့် ယင်း အခွန်ထမ်းအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် လစာအသုံးစရိတ်အတွက် အမှန်တကယ် ပေးချေငွေ ကျပ်သိန်း ၂၀၀ ဖြစ်သော်လည်း ကျပ် ၂၂၅ သိန်းကို စရိတ်အဖြစ် နုတ်ပယ်ခွင့်ရရှိမည် ဖြစ်သည်။

တစ်ပြေးညီကျင့်သုံးရန် သတ်မှတ်ချက်များ

၁၅။ အခွန်ထမ်းများအနေဖြင့် လုပ်ငန်းအရုံးပေါ်ပေါက်နိုင်စေကာမူ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာအပေါ် ၁၂၅ ရာခိုင်နှုန်းအား စရိတ်အဖြစ် နုတ်ပယ်ခွင့်ပြုရမည်။

၁၆။ ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ စရိတ်အား နုတ်ပယ်ခွင့်ပြုသည့်အတွက် လုပ်ငန်းမှ အရုံးပေါ်ပေါက်ပါက အဆိုပါ အရုံးအား ဝင်ငွေခွန်ဥပဒေနှင့်အညီ နောက်နှစ်များသို့ ဆက်လက် သယ်ဆောင်နုတ်ပယ်ခွင့် ပြုရမည်။

၁၇။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေတစ်ရပ်ရပ်အရ အခွန် ကင်းလွတ်ခွင့် ရရှိထားသော အခွန်ထမ်းများအနေဖြင့်လည်း ဤအခန်းပါ စရိတ်နုတ်ပယ်ခွင့်နှင့် အရုံးသယ်ဆောင်နုတ်ပယ်ခွင့်များကို ခံစားခွင့်ရှိစေရမည်။

အခန်း (၄)

မ-တည်အပိုင်ပစ္စည်း (Capital Equipment) များတွင် ထပ်တိုးရင်းနှီးမြှုပ်နှံမှုအတွက် ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်

၁၈။ (က) မ-တည်အပိုင်ပစ္စည်း(Capital Equipment) တွင် ထပ်တိုးရင်းနှီးမြှုပ်နှံမှု ဆိုရာ၌ ခြပ်မဲ့ ရရန်ပိုင်ခွင့်များအတွက် ရင်းနှီးမြှုပ်နှံမှု၊ မြေ၊ အဆောက်အအုံ သို့မဟုတ် မြေနှင့် အဆောက်အအုံ အားဝယ်ယူခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်း ကိစ္စရပ် များ ပါဝင်ခြင်းမရှိစေရ။ ထို့ပြင် မ-တည် အပိုင်ပစ္စည်း (Capital Equipment) ပြောင်းလဲတိုးမြှင့်ခြင်းမရှိဘဲ ယခင်ဝင်ငွေနှစ်အတိုင်း ပိုင်ဆိုင်ထားသည့် လုပ်ငန်း ၏ ခြပ်ရှိမတည်ပစ္စည်းများ၏ တန်ဖိုးပြန်လည်သတ်မှတ်ခြင်း (Revaluation) ပြုလုပ်ပါက ထပ်တိုးလာသည့်ပမာဏကို ထပ်တိုးရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ခြင်း မပြုပါ။

(ခ) ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခြင်း ဆိုသည်မှာ အထက်အပိုဒ် ၅ အပိုဒ်ခွဲ (ခ) တွင် ဖော်ပြထားသည့်အဓိပ္ပာယ်အတိုင်း အကျိုးသက်ရောက်စေရမည်။

အခွန်ခန့်ခွဲခြင်းပြုသည့်ပမာဏ

၁၉။ မ-တည်အပိုင်ပစ္စည်း (Capital Equipment) တွင် ထပ်တိုးရင်းနှီးမြှုပ်နှံမှုအတွက် ပြန်အမ်း ငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခြင်း ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသောပမာဏအား အခွန်ခန့်ခွဲခြင်း အဖြစ် ခန့်ခွဲခြင်းပြုမည် ဖြစ်ပါသည်။

တစ်ပြေးညီကျင့်သုံးရန် သတ်မှတ်ချက်များ

၂၀။ မ-တည်အပိုင်ပစ္စည်း (Capital Equipment) တွင် ထပ်တိုးရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ တန်ဖိုးလျော့ဇယားတွင် တန်ဖိုးတိုးမြှင့်လာမှုအပေါ် အခြေပြု၍ သတ်မှတ်ရမည်။ ဥပမာအားဖြင့် ၂၀၁၈ - ၂၀၁၉ ဝင်ငွေနှစ်တွင် အခွန်ထမ်းတစ်ဦး၏ တန်ဖိုးလျော့ဇယားရှိ မ-တည်အပိုင်ပစ္စည်း များ၏ တန်ဖိုးသည် ကျပ်သိန်း ၂,၀၀၀ ဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် အဆိုပါ တန်ဖိုးလျော့ ဇယားရှိ မ-တည်အပိုင်ပစ္စည်း၏ တန်ဖိုးသည် ကျပ် သိန်း ၃,၀၀၀ ဖြစ်သည်ဆိုပါစို့။ ယင်းအခွန်ထမ်းသည် ရန်ပိုင်ခွင့်များတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့် မ-တည်အပိုင်ပစ္စည်းတန်ဖိုး

ကျပ် သိန်း ၁,၀၀၀ တိုးမြှင့်ခဲ့ခြင်းဖြစ်ရာ ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်အတွက် ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခွင့် ၁၀ ရာခိုင်နှုန်း (ကျပ် သိန်း ၁၀၀) ကို ခန့်ခွဲရရှိမည်ဖြစ်သည်။

၂၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်နှင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွန်ကင်းလွတ်ခွင့် (reinvestment exemption) ခံစားရရှိနေသည့် လုပ်ငန်းများသည် ဤအခွန်ခန့်ခွဲခွင့်နှင့် သက်ဆိုင်ခြင်းမရှိပေ။

၂၂။ မ-တည်အပိုင်ပစ္စည်းတွင် ထပ်တိုးရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ခန့်ခွဲခွင့်အား ခွင့်ပြုခြင်းကြောင့် ပြန်အမ်းငွေပေါ်ပေါက်နိုင်ပါက အဆိုပါ ခန့်ခွဲခွင့်အား အပြည့်အဝခွင့်ပြုခြင်းမပြုဘဲ ပေးဆောင်ရန် အခွန်သုညဖြစ်သည့် ပမာဏအထိကိုသာ ခန့်ခွဲခွင့်ပြုရမည်။ သို့ရာတွင် ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပိုမိုခြင်းဖြစ်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့်အညီ ပြန်အမ်းငွေထုတ်ပေးရမည်။

၂၃။ ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခွင့်ဖြစ်သောကြောင့် ပြန်အမ်းငွေအား တောင်းခံခြင်း၊ အခြားအခွန်အမျိုးအစားများတွင် ခန့်ခွဲခြင်းနှင့် နောက်နှစ်များသို့ ဆက်လက်သယ်ဆောင်ခန့်ခွဲခြင်း မပြုရ။

၂၄။ ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခွင့်ကို ယခင်နှစ်က သယ်ဆောင်လာသည့်ပြန်အမ်းငွေခန့်ခွဲခွင့်၊ ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့သည့် ကြိုတင်ဝင်ငွေခွန်တို့အား ခန့်ခွဲခြင်းမပြုမီ ဦးစွာခန့်ခွဲရမည်။

၂၅။ ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွဲခွင့်တွက်ချက်မှုကို အောက်ဖော်ပြပါနမူနာဖြစ်စဉ်များဖြင့် ရှင်းလင်းဖော်ပြပါမည် -

အခွန်ခန့်ခွဲခွင့်ပြုခြင်းဆိုင်ရာနမူနာပုံစံနှင့် တွက်ချက်မှုများ

(က) ဖြစ်စဉ် (၁) ။ ကုမ္ပဏီ “D” သည် ၂၀၁၈ - ၂၀၁၉ ဝင်ငွေနှစ် ကုန်ဆုံးချိန်တွင် ၎င်း၏ တန်ဖိုးလျော့နည်းမှုရှိ မ-တည်အပိုင်ပစ္စည်းများ၏စာရင်းညှိပြီးနောက် စာရင်းအရ လက်ကျန်တန်ဖိုးသည် ကျပ်သိန်း ၅၀၀ ဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ လုပ်ငန်းသုံးမော်တော်ယာဉ်တစ်စီး ဝယ်ယူခဲ့သဖြင့် ယင်းဝင်ငွေ

နှစ်၏ တန်ဖိုးလျော့နည်းရေး မ-တည်အပိုင်ပစ္စည်းတန်ဖိုးသည် ကျပ်သိန်း ၆၀၀ သို့ တိုးမြှင့်လာခဲ့သည်ဆိုပါစို့။ ထိုအခါ ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် ထပ်တိုးရင်းနှီး မြှုပ်နှံမှု ကျပ်သိန်း ၁၀၀ အတွက် ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွင့် ၁၀% (၁,၀၀၀,၀၀၀ ကျပ်) ကို ခန့်ခွင့်ရရှိမည် ဖြစ်ပါသည်။ ထိုကုမ္ပဏီ “D” သည် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်အတွက် အသားတင်အမြတ် ကျပ်သိန်း ၃၀ ရရှိပြီး ဝင်ငွေခွန် ဥပဒေအရ ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်မရှိဟု ဆိုပါစို့။ ထိုကုမ္ပဏီ “D” ၏ အသားတင်ပေးဆောင်ရန်အခွန်ကို အောက်ပါအတိုင်းတွက်ချက်ရပါမည် -

အသားတင်အမြတ်		၃,၀၀၀,၀၀၀	ကျပ်
ကျသင့်ဝင်ငွေခွန် (၂၅%)		၇၅၀,၀၀၀	ကျပ်
(နုတ်)			
ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွင့် (၁၀%)	(-)	*၇၅၀,၀၀၀	ကျပ်
<hr/>			
ပေးဆောင်ရန်အခွန်		၀	
ယခင်နှစ်မှသယ်ဆောင်လာသည့် ပြန်အမ်းငွေခန့်ခွင့်(ရှိလျှင်)		xxxxxxxx	ကျပ်
ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်/ ကြိုတင်ခွန် (ရှိလျှင်)		xxxxxxxx	ကျပ်
<hr/>			
အသားတင်ပေးဆောင်ရန်အခွန်/ ပြန်အမ်းငွေ		xxxxxxxx	ကျပ်

ရှင်းလင်းချက် ။ အခွန်ခန့်ခွင့်မှာ ၁,၀၀၀,၀၀၀ ကျပ် ဖြစ်သော်လည်း ပြန်အမ်းငွေ ရပိုင်ခွင့်မရှိသည့် အခွန်ခန့်ခွင့်ဖြစ်သည့်အတွက် ပေးဆောင်ရန်အခွန် သုညပမာဏ အထိဖြစ်သည့် *၇၅၀,၀၀၀ ကျပ် အထိကိုသာ ခန့်ခွင့်ရရှိမည်ဖြစ်ပါသည်။ ပိုငွေ ၂၅၀,၀၀၀ ကျပ် ကို ပြန်အမ်းငွေ ရရှိမည်မဟုတ်ပါ။

(ခ) ဖြစ်စဉ် (၂)။ ကုမ္ပဏီ “E” သည် ဖြစ်စဉ် (၁) ပါ ကုမ္ပဏီ “D” နည်းတူ မ-တည်အပိုင်ပစ္စည်းတွင် ထပ်တိုးရင်းနှီးမြှုပ်နှံခဲ့သည့်အတွက် အခွန်ခုနှိမ်ခွင့် ကျပ် ၁၀ သိန်း ရရှိမည်ဆိုပါစို့။ ထိုကုမ္ပဏီ “E” သည် ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ် အတွက် အသားတင်အမြတ် ကျပ်သိန်း ၁၀၀ ရရှိပြီး ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်မှာ ကျပ်သိန်း ၂၀ ဖြစ်သည်ဆိုပါစို့။ ထိုကုမ္ပဏီ “E” ၏ အသားတင်ပေးဆောင်ရန်အခွန်ကို အောက်ပါအတိုင်းတွက်ချက်ရပါမည်-

အသားတင်အမြတ်		၁၀,၀၀၀,၀၀၀	ကျပ်
ကျသင့်ဝင်ငွေခွန် (၂၅%)		၂,၅၀၀,၀၀၀	ကျပ်
(နုတ်)			
ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့်	(-)	၁,၀၀၀,၀၀၀	ကျပ်
အခွန်ခုနှိမ်ခွင့် (၁၀%)			
ပေးဆောင်ရန်အခွန်		၁,၅၀၀,၀၀၀	ကျပ်
ယခင်နှစ်မှသယ်ဆောင်လာသည့်		xxxxxxxx	ကျပ်
ပြန်အမ်းငွေခုနှိမ်ခွင့် (ရှိလျှင်)			
ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်/	(-)	၂,၀၀၀,၀၀၀	ကျပ်
ကြိုတင်ဝင်ငွေခွန် (ရှိလျှင်)			

အသားတင်ပေးဆောင်ရန်အခွန်/ ပြန်အမ်းငွေ ၅၀၀,၀၀၀ ကျပ်

ရှင်းလင်းချက်။ ပေးဆောင်ရန်အခွန်သည် ၁,၅၀၀,၀၀၀ ကျပ် ဖြစ်ပြီး ဝင်ငွေခွန်ဥပဒေအရ ပေးဆောင်ခဲ့ပြီးသည့် ဝင်ငွေခွန်မှာ ၂,၀၀၀,၀၀၀ ကျပ် ဖြစ်သဖြင့် ကုမ္ပဏီ “E” သည် ပြန်အမ်းငွေ ၅၀၀,၀၀၀ ကျပ် ကိုရရှိမည်ဖြစ်ပါသည်။

၂၆။ ထပ်တိုးရင်းနှီးမြှုပ်နှံမှုအတွက် အခွန်ခုနှိမ်ခွင့်ခံစားထားသည့် မ-တည်အပိုင်ပစ္စည်းအား ရယူသည့်နှစ်မှ တစ်ဆက်တည်း ၃ နှစ်အတွင်း လွှဲပြောင်းခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ပါက

အခွန်ခန့်ခွဲခြင်းအား ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် ပြန်လည်စည်းကြပ်ခြင်း ဆောင်ရွက်နိုင်သည်။

အခန်း (၅)

ထပ်တိုးမ-တည်အပိုင်ပစ္စည်း (Capital Equipment) များအတွက် တန်ဖိုးလျော့စရိတ်ကို တိုးမြှင့်ခွင့်ပြုခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်

၂၇။ ဤအခန်းပါ ထပ်တိုးမ-တည်အပိုင်ပစ္စည်း (Capital Equipment) များအတွက် တန်ဖိုးလျော့စရိတ် ဆိုရာတွင် အထက်အပိုဒ် ၁၈ အပိုဒ်ခွဲ (က) ပါ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မ-တည် အပိုင်ပစ္စည်းများတွင် ထပ်တိုးရင်းနှီးမြှုပ်နှံသည့် မ-တည်အပိုင်ပစ္စည်း၏ တန်ဖိုးလျော့စရိတ်ကိုဆိုသည်။

တိုးမြှင့်နုတ်ပယ်ခွင့်ပြုသည့်တန်ဖိုးလျော့စရိတ်ပမာဏ

၂၈။ ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်တွင် ထပ်တိုးရယူသည့် မ-တည်အပိုင်ပစ္စည်း (Capital Equipment) များအတွက် နုတ်ပယ်ခွင့်ရရှိမည့် တန်ဖိုးလျော့စရိတ်၏ ၁၂၅ ရာခိုင်နှုန်းနှင့် ညီမျှသောပမာဏကို စရိတ်အဖြစ် တိုးမြှင့်နုတ်ပယ်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါနုတ်ပယ်ခွင့်ကို ယင်းဝင်ငွေနှစ်တစ်နှစ်တည်းအတွက်သာ ရရှိမည်ဖြစ်သည်။ ဥပမာ - ကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်ရပ်အား ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်အတွင်း ဝယ်ယူခဲ့ပြီး အဆိုပါပစ္စည်းအတွက် တန်ဖိုးလျော့နှုန်းသည် ၁၀ ရာခိုင်နှုန်း (ကျပ်သိန်း ၁၀၀) ဖြစ်ပါက ၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ် တစ်နှစ်တည်းအတွက်သာ တန်ဖိုးလျော့စရိတ်အဖြစ် ကျပ် ၁၂၅ သိန်းအား နုတ်ပယ်ခွင့်ပြုမည်ဖြစ်သည်။

တစ်ပြေးညီကျင့်သုံးရန် သတ်မှတ်ချက်များ

၂၉။ အခွန်ထမ်းအနေဖြင့် လုပ်ငန်းမှ အရှုံးပေါ်ပေါက်စေကာမူ အဆိုပါအသုံးစရိတ်အား အပြည့်အဝနုတ်ပယ်ခွင့်ပြုရမည်ဖြစ်ပြီး ယင်းအရှုံးအား ဝင်ငွေခွန်ဥပဒေနှင့်အညီ နောက်နှစ်များသို့ ဆက်လက်သယ်ဆောင်နုတ်ပယ်ခွင့် ပြုရမည်။

၃၀။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေ တစ်ရပ်ရပ်အရ အခွန်ကင်း လွတ်ခွင့်ရရှိထားသော အခွန်ထမ်းများအနေဖြင့်လည်း ဤအခန်းပါ တန်ဖိုးလျော့စရိတ်အား နုတ် ပယ်ခွင့်နှင့် အရှုံးသယ်ဆောင်နုတ်ပယ်ခွင့်အားခံစားခွင့် ရှိစေရမည်။

၃၁။ တိုးမြှင့်ပေးသော တန်ဖိုးလျော့စရိတ်အား ခံစားရာတွင် သက်ဆိုင်ရာ မ-တည် အပိုင်ပစ္စည်း ၏ တန်ဖိုးထက်မပိုစေရ။

အခန်း (၆)

အထွေထွေ

၃၂။ ဤလုပ်ထုံးလုပ်နည်းပါ အခွန်ဆိုင်ရာသက်သာခွင့်များကို အခွန်ရှောင်ရှားလိုသော ရည် ရွယ်ချက်ဖြင့် ရယူကြောင်း သို့မဟုတ် မမှန်ကန်သော ဖော်ပြချက်များကိုတင်ပြ၍ ရရှိခြင်းဖြစ် ကြောင်း စိစစ်တွေ့ရှိရပါက အခွန်ဆိုင်ရာသက်သာခွင့်အား ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် ပြန်လည်စည်းကြပ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

၃၃။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၁၇ - ၆ - ၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၅/ ၂၀၂၀ အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ဝင်းရှိန်
ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ စဘစ / ဘဏ္ဍာ-၂/ ၁/ ၂၅၄(၁၀၁၆/၂၀၂၁)

ရက် စွဲ ၊ ၂၀၂၁ ခုနှစ်၊ မတ် လ ၁၅ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် အဖွဲ့အစည်းများအားလုံး

ပြည်တွင်းအခွန်များဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန



မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်းကြေညာပေးနိုင်ပါရန်မေတ္တာရပ်ခံချက်ဖြင့်ပေးပို့ပါသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်

စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)



ညီနောင်အသင်းသားများအားထပ်မံဖြန့်ဝေပေးပါရန်မေတ္တာရပ်ခံချက်ဖြင့်ပေးပို့ပါသည်။

အမိန့်အရ


(ဝင်းထိုက်)

ညွှန်ကြားရေးမှူးချုပ်
